




La kasha mali

ယောကျ်ားလေး လေးယောက်





Kalang mi na mare
langai mi hta gaida
langai nga ai.

တစ်ခါတုန်းက ရွာတစ်ရွာမှာ
မုဆိုးမတစ်ယောက်ရှိတယ်။



J

Dai mare kaw grai
nhkru ai la kasha mali
mung nga ai.

ရွာထဲမှာ ဆိုးသွမ်းတဲ့ယောက်ျားလေး
လေးယောက်လည်း ရှိတယ်။



La kasha mali gaw
"Hpre buk, buk, buk"
nga maza ni hpe gaida
jan a wang de ru kabai
bang bang rai ma ai.

ဆိုးသွမ်းတဲ့ယောက်ျားလေး လေးယောက်ဟာ
မုဆိုးမရဲ့ခြံထဲကို အမှိုက်တွေပစ်ထည့်လိုက်တယ်။
'ဖရဲ ဘုတ် ဘုတ် ဘုတ်'



Shani shagu gaida
jan a sun wang de
maza kabai bang bang
rai ma ai.

နေ့စဉ်နေ့တိုင်း မုဆိုးမရဲ့ခြံထဲကို
အမှိုက်တွေပစ်ထည့်ကြတယ်။



Dai maza ni hpe
gaida jan mahkawng
da nna, shatmai hkai ai
kaw ga namhpun
shatai ai.

မဆိုးမက အမှိုက်တွေကို ဟင်းသီးဟင်းရွက်စိုက်တဲ့အခါ
မြေဩဇာအဖြစ် သုံးလိုက်တယ်။



Shatmai shatmaw ni
si si wa jang gaida jan
gaw nhkru ai la kasha
mali hpe sa jaw sha ai.

မုဆိုးမက ရလာတဲ့ဟင်းသီးဟင်းရွက်တွေကို ခူးပြီး
ယောက်ျားလေး လေးယောက်ကို မျှဝေပေးတယ်။



chyeju kaba sai.
Nan hte kabai bang ai
maza hpe nam hpun
shatai n na hkai ai re.

‘ကျေးဇူးတင်ပါတယ်ကွယ်၊
သားတို့ပစ်တဲ့အမှိုက်တွေကို မြေဩဇာအဖြစ်သုံးပြီး
စိုက်ထားတဲ့ဟင်းသီးဟင်းရွက်တွေပါ’။



Anhte galaw ai shut sai!
Dai ni kaw n na,
Anhte myint hkrum let
Ah Tung hpe
"karum sa ga law"

‘ကျွန်တော်တို့မှားသွားပါတယ်။ ဒီနေ့ကစပြီး အမေကြီးကို
ကညီပျံ့မယ်’ လို့ပြောပြီး ယောက်ျားလေး လေးယောက်ဟာ
မုဆိုးမကြီးကို ဝိုင်းဝန်းကူညီပေးကြလေတော့တယ်။





ဂျိမ်းဖော စာပေနှင့် ယဉ်ကျေးမှုကော်မတီမှ ရေးသားပြုစုသည်။

